

အကျယ်ဖွင့် က၊ <a-kye phwin> 详细叙述  
 အကျယ်ရေးနည်း န၊ <a-kye yei: ni:> 緬文的拉丁字母转写法(打电报用)  
 အကျယ်အကျယ် က၊ <a-kye a-kye> 使之扩大, 愈搞愈大: ~ မငြိမ်းဖွယ်မဖြစ်ပါစေနှင့်။ 不要使事态扩大。 / ဤအငြင်းပွားမှုကလေးမှာကြာသော် ~ ဖြစ်လာနိုင်သည်။ 这件小纠纷时间一长就会变成大纠纷。  
 အကျယ်အပွား က၊ <a-kye a-pwa:> ①冗长的, 噜苏, 广泛, 全面: ~ စကားများရသည်။ 吵得很厉害。 ②扩大: ကဗျာ၏အနက်အဓိပ္ပါယ်ကို ~ ဖွင့်ပြထားသည်။ 全面解释诗的内容。  
 အကျယ်အဝန်း က၊ <a-kye a-wun:> 面积, 宽度  
 အကျယ်အဝှန်း က၊ <a-kye a-hwun> 详尽, 广泛  
 အကြာ န၊ <a-kye> 长期, 长久  
 အကြာကြီး က၊ <a-kye gyi:> 很久, 长时间: ရန်ကုန်မှာ ~ နေခဲ့တယ်။ 在仰光住了很久。  
 အကြာခံ က၊ <a-kye khan> 耐久, 持久, 耐用  
 အကြာအတင် က၊ <a-kye a-tin> = အကြာအရှည်  
 အကြာအရှည် က၊ <a-kye a-shei> 长久, 长期: တောရွာတွင် ~ အခြေစိုက်သွားမည်။ 要在农村长期扎根。  
 အကြား န၊ <a-kye:> ①听觉, 听力, 听到的: ~ နဲ့အမြင်တမျိုးစီဖြစ်နေတယ်။ 听到的和看到的不一致。 / ~ မှားသည်။ 听错了。 ②中间, ... .. 之间: ရန်ကုန်နဲ့မန္တလေး ~ မှာ 在仰光与曼德勒之间 / ယှဉ်နှစ်ချပ် ~ မှာညပ်နေတယ်။ 夹在两块木板之间  
 အကြားကတ် က၊ <a-kye: kat> 刺耳, 难以入耳  
 အကြားပြင်းကတ် က၊ <a-kye: byin: kat> = အကြားကတ်  
 အကြားပြန် န၊ <a-kye: pyun> 【解】听道  
 အကြားရကတ် က၊ <a-kye: ya' kat> = အကြားကတ်  
 အကြားအကြို န၊ <a-kye: a-kyo> 角落, 缝隙, 空隙  
 အကြားအမြင် န၊ <a-kye: a-myin> ①见闻, 见识 ②未卜先知的本领: ~ များသောရပ်ကွက် 消息灵通界  
 အကြားအမြင်ပေါက် က၊ <a-kye: a-myin paut> 先知先觉, 未卜先知: ~ တဲ့ဗေဒင်ဆရာတဲ့။ 据说是一位未卜先知的算命先生。  
 အကြားအမြင်ရ က၊ <a-kye: a-myin ya'> 有预见, 能未卜先知: ~ နေတဲ့ပုဂ္ဂိုလ် 有预见的人物; 能未卜先知的人  
 အကြားအမြောင်း န၊ <a-kye: a-myaun> 狭长的中间地带  
 အကြားအလပ် န၊ <a-kye: a-lat> 缝隙, 空隙, 间隙, 中间: ပြောင်းပင်များ ~ မှာပဲပင်စိုက်ထားသည်။ 在玉米行间套种了豆子。 / တာဝန်ဝတ္တရားကို ~ မရှိအောင်ဆောင်ရွက်သည်။ 丝毫不差地执行任务。  
 အကြားအာရုံခံအင်္ဂါ န၊ <a-kye: a yon gan in ga> 【解】听觉器官

အကြီး န၊ <a-kyi:> ①大的 ②首长, 头子, 领袖 ③年长者, ④ = အကြီးတော် ⑤大姨母 ⑥阿姨, 大姨妈(对年龄比自己母亲大的妇女的称呼)  
 အ.....ကြီး ဝ၊ <a.....gyi:> 中间用形容词, 加强语气表示非常, 很: အကြာကြီး 很久 / အစောကြီး 很早  
 အကြီးခေါင်း န၊ <a-kyi: gaun:> (古)领袖, 首领  
 အကြီးချဲ့ က၊ <a-kyi: khye'> 小题大做, 夸大  
 အကြီးချဲ့မှန် န၊ <a-kyi: khye' hman> 放大镜  
 အကြီးစာရေး န၊ <a-kyi: s-yei:> 王子、公主管家的帮手  
 အကြီးစား န၊ <a-kyi: za:> 大型的, 重型的: ~ စက်မှုလုပ်ငန်း 重工业 / ~ စက်ယန္တရား 重型机械 / ~ မိုးကြွလေယာဉ် ပျံ 重型轰炸机  
 အကြီးတော် န၊ <a-kyi: daw> 王子、公主的管家  
 အကြီးတော်ချုပ် န၊ <a-kyi: daw gyout> 王子、公主的总管  
 အကြီးတော်မင်း န၊ <a-kyi: daw min:> 太子太傅  
 အကြီးတင် က၊ <a-kyi: tin> 被提为首领  
 အကြီးတန်းပြင်ဆင် က၊ <a-kyi: dan: pyin hsin> (车辆机器等)大修: ဒီကားများကို ~ မူလုပ်ရမည်။ 这些汽车必需大修了。  
 အကြီးမြောက် က၊ <a-kyi: myaut> 成为首领  
 အကြီးမှူး န၊ <a-kyi: hmu:> 首领, 负责人, 头子  
 အကြီးမြောက် က၊ <a-kyi: hmyaut> 推举为首领  
 အကြီးအကဲ န၊ <a-kyi: a-ke:> ①首脑, 首长 ②长辈, 先辈, 前辈  
 အကြီးအကျယ် I န၊ <a-kyi: a-kye> 大规模, 宏大 II က၊ <a-kyi: a-kye> 大规模地, 巨大地, 大张旗鼓地: အဆောက်အအုံများကို ~ ဆောက်လုပ်သည်။ 大规模地建筑房屋。 / ရာသီဥတု ~ ပြောင်းလဲသည်။ 气候变化很大。  
 အကြီးအကြပ် န၊ <a-kyi: a-kyat> 管理人, 负责人  
 အကြီးအချုပ် န၊ <a-kyi: a-khyout> 首脑, 负责人, 首长  
 အကြီးအစိုး န၊ <a-kyi: a-so:> ①统治, 管理 ② = အကြီးအကဲ  
 အကြီးအမ၊ န၊ <a-kyi: a-ma'> ①主持: ဤတာဝန်ကိုဝန်ကြီးကိုယ်တိုင် ~ ပြု၍ဆောင်ရွက်သည်။ 部长亲自主持这项任务的执行。 ②大件: ~ များကိုသယ်ရန်အတော်ပင်ခက်ခဲသည်။ 搬运大件比较困难。 ③长辈: ~ များကိုမှီခိုသေ-အငယ်ကိုညွှာတာ။ 敬老爱幼。  
 အကြီးအမား က၊ <a-kyi: a-ma:> 巨大地: အောင်မြင်မှု ~ ရရှိခဲ့သည်။ 取得了巨大的胜利。 / ချွတ်ယွင်းချက် ~ မရှိဘူး။ 没有大的缺点。  
 အကြီးအမှူး န၊ <a-kyi: a-hmu:> = အကြီးအကဲ  
 အကြီးအအုပ် န၊ <a-kyi: a-out> = အကြီးအကဲ  
 အကြီးဦးကိုင် န၊ <a-kyi: u: gain> (古)首领, 领袖  
 အကြေ န၊ <a-kyei> ①下游, 下方(与 အညာ 相对) ②碎片, 破碎的: ပြောင်းဖူးစေ ~ 碎玉米